

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌမှ
 အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
 အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
 လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်
 ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြချက်
 (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

၁။ လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်တကွ ကြွရောက်ချီးမြှင့်ပေးကြပါသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂။ ကျွန်တော်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကော်မရှင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေနဲ့ အဂတိလိုက်စားမှုများကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း နည်းလမ်းများဖြင့် တိုက်ဖျက်နိုင်ရန်အတွက် မဟာဗျူဟာစီမံချက်(၂၀၁၈-၂၀၂၁)ကို နှစ်စဉ်လုပ်ငန်း အစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅)ကိုလည်း ရေးဆွဲပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်များ ချမှတ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

၃။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption)ရဲ့ အခန်း (၂)၊ အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေရဲ့ ပုဒ်မ ၇၊ ၉ နှင့် ၁၀တို့ပါ ပြဋ္ဌာန်းချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

၄။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ အဖွဲ့ဝင်နိုင်ငံအချင်းချင်းရဲ့ ၅ နှစ် တစ်ကြိမ် သုံးသပ်ရေးလုပ်ငန်းစဉ်မှာ ဒုတိယစက်ဝန်းအထိ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၅။ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းက ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ရဲ့ မြန်မာနိုင်ငံအပေါ် အကြံပြုချက်များအရ နိုင်ငံနှင့်လိုက်လျောညီထွေမှုရှိတဲ့ စတုတ္ထအကြိမ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများခင်ဗျား-

၆။ ကော်မရှင်ကလည်း စတုတ္ထအကြိမ် ပြင်ဆင်ရေးဆွဲခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လက်တွေ့ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်းချက်များကို ကုစားနိုင်ရန်အတွက် ယခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေအသစ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

၇။ ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇(ည)အရ အများ ပြည်သူတို့ရဲ့ ထိခိုက်နစ်နာမှုများအတွက် ထုတ်ဖော်တိုင်ကြားမှုယန္တရား ပိုမို အားကောင်းလာစေရန်၊ တိုင်ကြားသတင်းပေးသူများအား အကာအကွယ်ပေးရေး အတွက် အကာအကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

၈။ မိမိတို့နိုင်ငံအတွင်းမှာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုများနဲ့ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ပစ္စည်းပိုင်ဆိုင်မှုများ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတစ်ဝန်းရှိ အဂတိလိုက်စားမှုများ လျော့နည်း ကျဆင်းစေရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ကိုလည်း ထိရောက်စွာ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါတယ်။

၉။ ဒါ့ကြောင့် ကော်မရှင်ရဲ့ မူလလုပ်ငန်းတာဝန်များအပြင် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ စစ်ဆေးရေးလုပ်ငန်း တာဝန်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို ယခုနှစ် အတွင်း ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာန(၃)ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

၁၀။ ကော်မရှင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပါ ပြဋ္ဌာန်း ချက်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(က)(၁)နှင့်(၂)တို့ပါ ပြဋ္ဌာန်းချက်များအရ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိ တဲ့ ကိစ္စရပ်များ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများကို ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေသည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးပြီး ဘက်လိုက်မှုမရှိဘဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများခင်ဗျား -

၁၁။ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး အတားအဆီးများအနက် တစ်ခုကို ဖယ်ရှားခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) မှာလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးရဲ့ အရေးပါမှုကို ပန်းတိုင် (၁၆)မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) ၂၀၁၈-၂၀၃၀၊ မဏ္ဍိုင်(၁)၊ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရဲ့ မဟာဗျူဟာ ၁-၄ မှာလည်း ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ အဖွဲ့အစည်းများရဲ့ စွမ်းဆောင်မှုနဲ့ အဆင့်တိုင်းမှာ ဆုံးဖြတ်ချက်များ ထိရောက်စွာ ချမှတ်နိုင်မှုတို့ တိုးတက်လာမှာဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ပါ အဂတိကင်းစင်စွာနဲ့ စွမ်းဆောင်ရည် မြင့်မားမှန်ကန်စွာ နိုင်ငံ့အကျိုးသယ်ပိုးတဲ့ အလေ့အကျင့်ကောင်း တွေ ဖြစ်လာအောင်လည်း ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။

၁၂။ ဒါကြောင့် ကော်မရှင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြ ခွင့်ပြုချက်အရ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၇)ခုတို့မှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit)များ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

၁၃။ CPU အဖွဲ့များရဲ့ လုပ်ငန်းတာဝန်တွေဟာ ပြည်ထောင်စုဝန်ကြီးများရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအာဏာတို့ဖြင့်သာ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ CPU အဖွဲ့များက မိမိတို့ရဲ့ လုပ်ငန်း

တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့ရဲ့ ဌာနများအတွင်း ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုများကို ထိရောက်စွာ လျှော့ချနိုင်မှာဖြစ်ပါတယ်။ မိမိတို့ဝန်ထမ်းများကိုလည်း အဂတိလိုက်စားမှုကြောင့် အရေးယူခံရမယ့် ထိခိုက်နစ်နာမှုတွေနဲ့ အင်အားပြုန်းတီးမှုတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ဝန်ထမ်းများကို အဂတိလိုက်စားမှု အကျင့်ဆိုး ဘေးအန္တရာယ်များမှ ကင်းဝေးသွားစေမည့်အပြင် နိုင်ငံနှင့်ပြည်သူတို့၏ ဂုဏ် သိက္ခာကို မြင့်မားလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သန့်ရှင်းသော အစိုးရအဖြစ် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများခင်ဗျား -

၁၄။ CPU အဖွဲ့များရဲ့ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုမယ့် Information and Communications Technology - ICT အခြေပြုထားတဲ့ အစိုးရ ဌာန/အဖွဲ့အစည်းများမှာ ဝန်ဆောင်မှုရယူခဲ့တဲ့ ပြည်သူများရဲ့ လက်ကိုင် တယ်လီဖုန်းများသို့ SMS မှတစ်ဆင့် မေးခွန်းများ ပေးပို့မေးမြန်းခြင်းဖြင့် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)ကိုလည်း Short Code “1111” အသုံးပြု၍ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင် သုံးစွဲလျက်ရှိပါတယ်။ ယနေ့အချိန်ထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်း(၁၃)ခုတို့မှာ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ် ပါတယ်။ ယခုလို ဆောင်ရွက်မှုတွေကို အများပြည်သူ သိရှိစေဖို့အတွက် ကော်မရှင်ရဲ့ “အဂတိ ပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့” Facebook Page ၊ Website နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ သတင်းစာတွေမှာ အပတ်စဉ်ထည့်သွင်း ဖော်ပြလျက်ရှိပါတယ်။

၁၅။ ဒါ့အပြင် ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းထားတဲ့ CPU အဖွဲ့များရဲ့ ရည်မှန်းချက်တာဝန်မှာပါဝင်တဲ့ အဂတိလိုက် စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA)ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ နည်းပညာ အကူအညီများ ပံ့ပိုးလျက်ရှိကြောင်းကိုလည်း တင်ပြလိုပါတယ်။

၁၆။ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ထွန်း ပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှု ပိုမိုရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေး အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ အဂတိလိုက် စားမှု ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်စေရန်တို့ကို ကြိုးပမ်းအကောင် အထည် ဖော်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အစိုးရဝန်ကြီး ဌာန/အဖွဲ့အစည်းများနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် နိုင်ငံတော်အစိုးရအနေနဲ့ နှိုးဆော်ထားပြီး ဖြစ်ပါတယ်။

၁၇။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်က “Your Right, Your Role: Say no to Corruption” ဟူ၍ ချမှတ်ထားပါတယ်။ မြန်မာလို ဆီလျော်နားလည်အောင် ပြန်ဆိုရလျှင် “အဂတိ ငြင်းပယ်ဖို့ သင့်ရဲ့ ကဏ္ဍနှင့်တာဝန် ခံယူစို့” ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ

ထိခိုက်နစ်နာမှုများ လျော့ပါးစေရေးအတွက် စီမံချက်များ ရေးဆွဲချမှတ်ပြီး စိန်ခေါ်မှုများကြားက အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဂတိလိုက်စားမှုများကို ကျော်လွှားနိုင်ရန်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရန် ဌာနအသီးသီးမှာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ပေးကြရန် လိုအပ်ပါတယ်။ အစိုးရဌာန/အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ကြရန်လည်း လိုပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ၍ “အဂတိ ပယ်ခွာ ပြည်သာယာ” ပန်းတိုင်သို့ ပြည်သူနှင့်အတူ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။